

လူဝတ် နဲ့ <lu wut> ①俗人 ②俗装: ~ နဲ့နေတယ်။ 平时穿俗装。

လူဝတ်ကြောင် နဲ့ <lu wut kyaun> 俗人

လူဝတ်လဲ ကာ <lu wut le:> = လူထုက်

လူသမာ နဲ့ <lu dh-ma> (罕)好人, 善良的人

လူသရမ်း နဲ့ <lu dh-yan:> 坏蛋, 恶棍, 地痞

လူသာမန် နဲ့ <lu dha man> 平凡的人, 普通人

လူသာရင်ဂိုဏ်း နဲ့ <lu dha rin gain:> [英・缅 lutheran + ဂိုဏ်း]【宗】(基督教新教)路德宗, 信义会

လူသား နဲ့ <lu dha:> 人类, 人们

လူသိန်္တာကြား ကာဝါ <lu dhi' nat kya:> 家喻户晓, 尽人皆知, 公开: ~ ကြညားတယ်။ 公开宣布。

လူသိများ ကာဝါ <lu dhi' mya:> ①熟人多 ②知道的人多

လူသိရိုင်ကြား ကာဝါ <lu dhi' shin gyu:> = လူသိန်္တာကြား

လူသိလှမြို့ ကာဝါ <lu dhi' lu myin> 众目昭彰, 众所周知

လူသိသူသီ ကာဝါ <lu dhi' dhu dhi:> = လူသိန်္တာကြား

လူသူဗျာ နဲ့ <lu dhon nya:> 文盲, 无用的人

လူသူ နဲ့ <lu dhu> 人们, 众人: ~ စရုံးရင်း 聚众

လူသူကောင်း နဲ့ <lu thu gaun:> 善良的人

လူသူယော် နဲ့ <lu th-nge> 青年人, 年轻人

လူသူတော် နဲ့ <lu thu daw> 圣人, 贤人, 圣贤

လူသူတော်ကောင်း နဲ့ <lu thu daw gaun:> = လူသူတော်

လူသူဓော် နဲ့ <lu dhu lei: ba:> 众人

လူသူငှောင်အား နဲ့ <lu dhu in a:> 人力

လူသေ နဲ့ <lu dhei> 死人

လူသေကောင်း နဲ့ <lu dhei gaun> 尸体, 死尸

လူသေမှု နဲ့ <lu dhei hmu:> 无意致死案

လူသေ့လူသုံး နဲ့ <lu dhaw' lu dhwan:> = လူသုံး

လူသုံးသူသီ နဲ့ <lu dhan dhu dhan> 人声, 声息

လူသုံးကုန်ပွဲည်း နဲ့ <lu dhon: gon pyit si:> 日用品

လူသိက္ခာ နဲ့ <lu theit kha> 人格

လူသိုက် နဲ့ <lu dhait> 人群

လူသောင်း နဲ့ <lu dhaun:> (古)坏蛋

လူသတ်ကောင်း နဲ့ <lu that kaun> 杀人凶手

လူသတ်ကုန်း နဲ့ <lu dhat kon:> 刑场, 法场

လူသတ်ကွဲး နဲ့ <lu dhat kwin:> = လူသတ်ကုန်း

လူသတ်စခန်း နဲ့ <lu dhat s-khan:> 杀人的集中营

လူသတ်တရားခဲ့ နဲ့ <lu dhat t-y-khan> 杀人犯

လူသတ္တာ နဲ့ <lu dh-d-wa> 人类

လူသတ္တာ နဲ့ <lu dhat hmu:> 凶杀案, 人命案

လူသတ်လက်သည် နဲ့ <lu dhat let the> 凶手, 杀人犯

လူသတ်သမား နဲ့ <lu dhat th-ma:> 凶手, 杀人犯

လူသန် နဲ့ <lu dhan> 强壮的人

လူသိမ္မား နဲ့ <lu dhein mwei:> 温文尔雅的人

လူသားပလက်ဖောင်း နဲ့ <lu dhwa: p-let phaun:> [缅・英 လူသား + platform] 人行道

လူသားလူလား နဲ့ <lu dhwa: lu la> 行人, 路人

လူသားလမ်း နဲ့ <lu dhwa: lan:> 人行道

လူသုက် နဲ့ <lu dhwet> 机灵鬼, 动作敏捷的人

လူသုပ် နဲ့ <lu dhut> 疯子, 狂人

လူသုမ်း နဲ့ <lu dhwan:> 坏人, 罪徒

လူဟောသူများ နဲ့ <lu haw' dhwan:> 放荡不羁的人, 为非作歹的人

လူဟောင်း နဲ့ <lu haun:> 老手, 旧人

လူဟုတ် နဲ့ <lu hout> 能人, 干练的人

လူအား နဲ့ <lu a':> 傻子, 笨蛋, 呆子, 迟钝的人

လူအဗုံး နဲ့ <lu a-hmwa:> 小人物, 微不足道的人

လူအရိယာ နဲ့ <lu a-ri' ya> 贤人, 圣贤

လူအလှန် နဲ့ <lu a' lu na:> = လူအာ

လူအလှဖျင်း နဲ့ <lu a' lu phyin:> = လူအာ

လူအလှရှုံး နဲ့ <lu a' lu yo:> 老实人, 懇厚的人

လူအဝါန် / လူအဝါန်း နဲ့ <lu a-hwan'/lu a-hwan:> (古)人们

လူအသက်အာမခံ နဲ့ <lu a-thet a ma' gan> 人寿保险

လူအား I နဲ့ <lu a:> 空的(房间): ထိပော်တယ်ကြီးတွင် ~ နေသောအခုံးမရှိ။ 那个大饭店没有空房间。 II နဲ့ <lu a:> ①人力 ②赋闲者, 空闲的人

လူအား II နဲ့ <lu u> 傻子

လူအော် နဲ့ <lu ei:> 文静的人, 寡言的人

လူအိုး နဲ့ <lu o:> ①老人: ~ ပင်စင် 养老金 / ~ ရုံ 养老院, 敬老院, 老人院 ②已婚男子

လူအင်အား နဲ့ <lu in a:> 人力

လူအနှံ နဲ့ <lu an da:> 愚昧人, 酷人

လူအန်ဒါ နဲ့ <lu an da> 罗安达(安哥拉首都)

လူအပ် နဲ့ <lu out> 人群

လူပိုးရေ နဲ့ <lu u: yei> 人口; 人数: ~ အတိုးနှုန်း 人口增长率 / ~ ပေါက်လွှဲမှု 爆炸性人口问题

လူး I နဲ့ <lu:> ①【植】黍, 穗; 黄米 *Panicum miliaceum Linn* ②在山坡上顺宝石矿床挖的洞穴 II ကာဝါ <lu:> ①擦, 涂, 抹: ပေါင်ခါ ~ သည်။ 擦粉。 / ဆေး ~ ထားသည်။ 抹上药。 ②染上, 沾上: အကျိုးမြှေ့ချိုးမည်: ~ လိမ်းမြတ်နိုင်ပါ။ 衣服上沾了黑烟子不能穿了。 ③翻滚, 打滚: ကျွဲ့သည် ရှုံးထဲမြှုံး ~ နေသည်။ 水牛在泥浆中打滚。 ④(船等)颠簸: ကျွဲ့ ~ လူသည်။ 船颠簸得很厉害。 ⑤(打牌时)轮流羸 III နဲ့ <lu:> 年轻的, 幼小的: မင်း ~ မင်းလှုင် 年轻的皇帝

လူးကပ် ကာ <lu: kat> 沾上, 沾满: ကလေးတကိုယ်လုံးဖုံးမျှား ~ လျှပ်စီးတော့သည်။ 小孩全身沾满了尘土。

လူးကျုံ ကာ <lu: kyan> 沾满: ချေးအထပ်ထပ် ~ ထားသော